

မာတိကာ

၁) ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲကာလ မတိုင်မီ အသက်၁၈နှစ်ပြည့်မီ သူများအား ၎င်းတို့တင် ပြုလာသည့် အထောက်အထားများအရ ဥပဒေ နှင့် အညီကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြော ဟကြား (၂၀၁၉ခုနှစ်၊ မေလ၁ရက်၊ (ဗုဒ္ဓဟူးနေ့) Daily Eleven (စာမျက်နှာ၂၅)

၂) ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တစ်ခုကိုအမည်ပြောင်းလဲခွင့်ပြုပြီးပါတီတစ်ခု မှတ်ပုံ တင်ခွင့်ပြု (၂၀၁၉ခုနှစ်၊ မေလ၅ရက် (တနင်္ဂနွေနေ့)Daily Eleven (စာမျက်နှာ၃))

၃) စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒုတိယ မြို့တော်ဝန်ဦးစိုးလွင်အားကန့်ကွက်လွှာတင်သွင်း ထားမှုရန်ကုန်တိုင်းဥပဒေချုပ်ထံအကြံပြုလွှာတောင်းခံထား(၂၀၁၉ခုနှစ်၊မေလ၇ရက်(အင်္ဂါနေ့)Daily Eleven စာမျက်နှာ၁၇)

၄) အမုန်းစကားနှင့်မမှန်ကန်သော သတင်းအချက် အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေး ပံ့ပိုးခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ (မြန်မာ့အလင်း ၂၀၁၉ခုနှစ်၊ မေလရက်၊ ကြာသပတေးနေ့) အတွဲ(၅၈)၊အမှတ်(၂၂၁)၊စာမျက်နှာ၄))

၁) ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲကာလ မတိုင်မီ အသက်၁၈နှစ်ပြည့်မီ သူများအား၎င်းတို့တင် ပြုလာသည့် အထောက်အထားများအရ ဥပဒေ နှင့် အညီကိုင်ဆောင်သင့် သည့် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ပြောကြား (၂၀၁၉ခုနှစ်၊ မေလ၁ရက်၊ (ဗုဒ္ဓဟူးနေ့)Daily Eleven(စာမျက်နှာ၂၅).

ဦးစိုးရယ်က”၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမတိုင်မီ အသက်၁၈နှစ် ပြည့်မီလာ သူတွေကို ၎င်းတို့တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံ တင်တစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့၊ မဲဆန္ဒရှင်စာရင်းပြုစုပြီးချိန်မှာ မဲဆန္ဒရှင်စာရင်းတွေပေါ်အခြေခံ၍ အိမ်ထောင်စုလူဦးရေစာရင်းရှိသူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးမှုတွေ ကို မိတ္တူလျှောက်ထားစေရေး၊ မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခဲ့ခြင်းမရှိသူတွေကို ၎င်းတို့ တင်ပြတဲ့အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့၊မဲဆန္ဒရှင်စာရင်းပြုစုပြီးချိန်မှာမဲဆန္ဒရှင်စာရင်းတွေအပေါ်အခြေခံ၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိသူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးမှုတွေကိုမိတ္တူ လျှောက်ထားစေရေး၊ မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခဲ့ခြင်းမရှိသူတွေကို ၎င်းတို့ တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေး နိုင်ဖို့အတွက် မြို့နယ်ဦးစီးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ကာယကံရှင်တွေ ကိုယ်တိုင်မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထား ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ပါ တယ်” ဟုလွှတ်တော်၌ပြောကြားသည်။

သတင်းအပြည့်အစုံဖတ်ရန်>>>>>> မာတိကာသို့>>>>>>

၂) ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတစ်ခုကိုအမည်ပြောင်းလဲခွင့်ပြုပြီးပါတီတစ်ခု မှတ်ပုံ တင်ခွင့်ပြု (၂၀၁၉ခုနှစ်၊ မေလ၅ရက် (တနင်္ဂနွေနေ့)Daily Eleven (စာမျက်နှာ၃)).

“နိုင်ငံရေးပါတီများပါတီအင်အားစုဆောင်းရရှိရေးဆောင်ရွက်ရာမှာ သတ်မှတ်သည့်နေရာတွင် စုဝေးခြင်းနှင့်ဟောပြောတင်ပြခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေတင်ပြခြင်းတို့ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရဲ့ခွင့်ပြုချက်ကို ရယူဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုရွေးကော် ပွဲကော်မရှင် ရဲ့ ညွှန်ကြားချက်အမှတ် ၂/၂၀၁၀မှာဖော်ပြထားပါတယ်။ အနည်းဆုံးခုနှစ်ရက်ကြိုတင်ပြီးတော့

မာတိကာ

၅) ၂၀၁၉ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောကြား (၂၀၁၉ခုနှစ်၊ မေလ၁၈ရက် (စနေနေ့) Daily Eleven

၆) သမ္မတဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ဦးဆောင်သည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ရရှိ (Daily Eleven ၂၀၁၉ခုနှစ်၊ မေလ၁၉ရက် တနင်္ဂနွေနေ့)

၇) ဟင်္သာတ၌ပြုလုပ်ခဲ့သည့် သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တွေ့ဆုံပွဲ မှာUEC၏ ညွှန်ကြားချက်နှင့် ကိုက်ညီမှုမရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲကတိုင်းကော်မရှင်အဖွဲ့ခွဲထံ တင်ပြ (၂၀၁၉ခုနှစ်၊ မေလ၂၁ရက်၊ အင်္ဂါနေ့) Daily Eleven

ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးစိုက်ရာနေရာဆိုရင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ခွင့်ပြုမိန့် လျှောက်ထား ရမှာဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဟင်္သာတမှာပြုလုပ် ခဲ့တဲ့ တွေ့ဆုံပွဲဟာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်အမှတ်၂/၂၀၁၀ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်တိုင်းကော်မရှင်အဖွဲ့ခွဲက သိရှိနိုင်ဖို့နဲ့ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ဖို့တင်ပြထားပါတယ်” ဟုဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူကပြောကြားသည်။

သတင်းအပြည့်အစုံ>>>>> မာတိကာသို့>>>>>

၃) စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒုတိယမြို့တော်ဝန်ဦးစိုးလွင်အား ကန့်ကွက်လွှာ တင်သွင်းထားမှု ရန်ကုန်တိုင်းဥပဒေချုပ်ထံ အကြံပြုလွှာတောင်းခံထား (၂၀၁၉ခုနှစ်၊ မေလ၇ရက် (အင်္ဂါနေ့)Daily Eleven စာမျက်နှာ၁၇)။

“ကန့်ကွက်လွှာတင်ထားတာနဲ့ပတ်သက်ပြီး ခုံတော်ဖွင့်ထားတယ်။ တင်ထားတာက ဦးခင်လှိုင် တင်ထားတာ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဘောင်ကကျဉ်းတယ်။ မြို့တော်စည်ပင် ရွေးကောက်ပွဲနည်းဥပဒေအရပဲလုပ်ရတာ။ ကန့်ကွက်လွှာတင်တဲ့သူကပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကိုးကားချက်တွေကော တင်လာတဲ့ အခါကျတော့ ကျွန်တော်တို့ဆုံးဖြတ်ချက်ထက်ကျော်သွားပြီး ဘာဆက်လုပ်ရမလဲဆိုတာကို ဥပဒေအကြံပြုချက် တောင်းထားတယ်။ ရန်ကုန်ဥပဒေချုပ်ကို အကြံပြုချက်တောင်းထားတယ်” ဟု ဦးအောင်ခိုင်ကပြောကြားသည်။

သတင်းအပြည့်အစုံဖတ်ရန်>>>>> မာတိကာသို့>>>>>

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

လိပ်စာ - အမှတ် (၁၆၂)၊ ၄လွှာ၊ ဘယ်ဘက်၊ ၄၆လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း။

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email : [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website: [www.mynfrel.org](http://www.mynfrel.org)

၄) အမုန်းစကားနှင့် မမှန်ကန်သောသတင်းအချက်အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့်အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေးပံ့ပိုးခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ (မြန်မာ့အလင်း ၂၀၁၉ခုနှစ်၊ မေဇူရက်၊ ကြာသပတေးနေ့) အတွဲ(၅၈)၊အမှတ်(၂၂၁)၊စာမျက်နှာ၄)

အမုန်းစကားနှင့် မမှန်ကန်သော သတင်းအချက်အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့်အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေးပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း တက်ရောက်အမှာစကား ပြောကြားသည်။

**သတင်းအပြည့်အစုံဖတ်ရန်>>>>>**

**မာတိကာသို့>>>>>**

၅)၂၀၁၉ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား (၂၀၁၉ခုနှစ်၊ မေလ၁ရက် (စနေနေ့) Daily Eleven.

၂၀၁၉ ခုနှစ်အတွင်းကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သွားရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ကပြောကြားသည်။

“၂၀၁၉ မှာလစ်လပ်တာက အများကြီးမဟုတ်သေးဘူး ။ နည်းနည်းလေးမှာမှ တိုင်းဒေသကြီးပြည်နယ်တွေမှာ ပါပေါင်းမှ နည်းနည်းလေးပဲရှိတာ။အဲဒါကို ဥပဒေ မှာပြောတာက သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားတဲ့အခါ အဲဒီအခါမှ ကာလသတ်မှတ်ပေါ့။ လက်တွေ့ကြတော့ ပြောရတာအားလည်းနာတယ် ။ မသေစေချင် ဘူးပေါ့။ သူကဒီလသေလိုက် နောက်တစ်ယောက်က နောက်လ သေလိုက် ။

ခြောက်လ ခြောက်ယောက်ပေါ့။ တကယ်လက်တွေ့တော့ တော်တော်ခက်တယ်။ အခုထိကြားဖြတ်အတွက်တော့ ဘာမှမရှိသေးဘူး” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောကြားသည်။

မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့် ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

Our Vision

"A state with Thriving Democracy through Free and Fair Elections"

ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲ များ ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင် ရွက်ခြင်း"

Our Mission

"Networking to Support for Holding Genuine Elections with Democratic Norms"

သတင်းအပြည့်အစုံဖတ်ရန်>>>>>

မာတိကာသို့>>>>>

၆) သမ္မတဝန်ကြီးဟောင်းဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်သည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ပါတီမှတ်ပုံတင်ရရှိ (Daily Eleven ၂၀၁၉ခုနှစ်၊ မေလ၁၉ရက် တနင်္ဂနွေနေ့).

"ပါတီမှတ်ပုံတင်ခွင့်ပြုဖို့ရန်အတွက် အကြောင်းအချက်တွေခိုင်လုံလို့ ပြုလိုက်တာပေါ့ နော်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ခြင်းကို သမ္မတရုံးဝန်ကြီးဟောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးစိုးမောင်နှင့် ပြည်ထောင်စုရာထူးဝန်ဖွဲ့ ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်(ငြိမ်း) ဦးကျော်သူတို့က ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ အဖြစ်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းနှင့် ဗိုလ်ချုပ်(ငြိမ်း) ဦးလွန်း မောင်လည်းပါဝင်သည်ဟု သတင်းများထွက် ပေါ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>>>>

မာတိကာသို့>>>>>

၇) ဟင်္သာတ၌ပြုလုပ်ခဲ့သည့်သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တွေ့ဆုံပွဲမှာ UEC ၏ညွှန်ကြားချက်နှင့်ကိုက်ညီမှု မရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲက တိုင်းကော်မရှင် အဖွဲ့ခွဲ ထံတင်ပြ (၂၀၁၉ခုနှစ်၊ မေလ၂၁ရက်၊ အင်္ဂါနေ့၊ Daily Eleven).

"နိုင်ငံရေးပါတီများပါတီအင်အားစုဆောင်းရရှိရေးဆောင်ရွက်ရာမှာ သတ်မှတ်သည့်နေရာတွင် စုဝေးခြင်းနှင့်ဟောပြောတင်ပြခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေတင်ပြခြင်းတို့ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရဲ့ခွင့်ပြုချက်ကိုရယူဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်အမှတ်၂/၂၀၁၀မှာဖော်ပြထားပါတယ်။ အနည်းဆုံးခုနစ်ရက် ကြိုတင်ပြီးတော့ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးစိုက်ရာနေရာဆိုရင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဟင်္သာတမှာ ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြား ချက်အမှတ်၂/၂၀၁၀ကိုလိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့်တိုင်းကော်မရှင် အဖွဲ့ခွဲ

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

လိပ်စာ - အမှတ် (၁၆၂)၊ ၄လွှာ၊ ဘယ်ဘက်၊ ၄၆လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email : [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website : [www.mynfrel.org](http://www.mynfrel.org)

ကသိရှိနိုင်ဖို့နဲ့ လိုအပ်သည်များဆက်လက်ဆောင်ရွက်နိုင်ဖို့ တင်ပြထားပါတယ်” ဟု ဟင်္သာတ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူကပြောကြားသည်။

သတင်းအပြည့်အစုံဖတ်ရန်>>>>>

မာတိကာသို့>>>>>

၁) ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲကာလ မတိုင်မီအသက်၁၈နှစ် ပြည့်မီ သူများအား ၎င်းတို့ တင်ပြလာသည့် အထောက်အထားများအရ ဥပဒေနှင့်အညီ ကိုင်ဆောင် သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဝင်ပြောကြား (မေလ၁ရက်၊ ၂၀၁၉ခုနှစ်၊ (ဗုဒ္ဓဟူးနေ့) Daily Eleven (စာမျက်နှာ ၂၅)

၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲကာလမတိုင်မီ အသက်၁၈နှစ်ပြည့်မီသူများအား ၎င်းတို့တင်ပြလာ သည့်အထောက်အထားများအရ ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးစိုးရယ် က အမျိုးသားလွှတ်တော်သို့ပြောကြားသည်။ ဧပြီ ၂၉ရက် ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းစန်းမောင်က မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်လုပ်ကိုင် စားသောက်နေ သူများကို မှတ်ပုံတင်အိမ်ထောင်စု စာရင်းများစနစ်တကျ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မဲပေးခွင့်များရရှိရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းချက်အား ဖြေကြားစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိုးရယ်က”၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမတိုင်မီ အသက်၁၈နှစ် ပြည့်မီလာ သူတွေကို ၎င်းတို့တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံ တင်တစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့၊ မဲဆန္ဒရှင်စာရင်းပြုစုပြီးချိန်မှာ မဲဆန္ဒရှင်စာရင်းတွေပေါ်အခြေခံ၍ အိမ်ထောင်စုလူဦးရေစာရင်းရှိသူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးမှုတွေ ကို မိတ္တူလျှောက်ထားစေရေး၊ မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခဲ့ခြင်းမရှိသူတွေကို ၎င်းတို့ တင်ပြတဲ့အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့၊ မဲဆန္ဒရှင်စာရင်းပြုစုပြီးချိန်မှာ မဲဆန္ဒရှင်စာရင်းတွေပေါ်အခြေခံ၍ အိမ်ထောင်စုလူဦးရေစာရင်းရှိသူတွေက နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးမှုတွေ

မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့် ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

Our Vision

"A state with Thriving Democracy through Free and Fair Elections"

ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲ များ ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင် ရွက်ခြင်း"

Our Mission

"Networking to Support for Holding Genuine Elections with Democratic Norms"

ကို မိတ္တူလျှောက်ထားစေရေး၊ မည်သည့်ကတ်ပြားမှ ကိုင်ဆောင်ခဲ့ခြင်းမရှိသူတွေကို ၎င်းတို့တင်ပြတဲ့ အထောက်အထားတွေအရ ဥပဒေနဲ့အညီကိုင်ဆောင်သင့်တဲ့ မှတ်ပုံတင် တစ်မျိုးမျိုး ထုတ်ပေးနိုင်ဖို့အတွက် မြို့နယ်ဦးစီးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင် မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်" ဟုလွှတ်တော်၌ ပြောကြားသည်။

ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများကြိုတွေ့နေရသည့် လူမှုရေး၊ ပညာရေးစသည့်အခက်အခဲ များဖြေရှင်းရာတွင် အဓိကလိုအပ်ချက်များအနက် တစ်ခုအပါအဝင်ဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းအား ၂၀၁၆ ခုနှစ်မှစတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၈ရက် အထိရွှေ့ပြောင်းနေထိုင်သူများအား တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း ၄၂၅၂၈၈နှင့် ယာယီအိမ်ထောင်စုလူဦးရေစာရင်း ၂၂၃၉၇၊ နိုင်ငံသားစစ်ရေးကတ်ပြား ၁၆၈၂၅ဦး အားထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ပြောကြားသည်။ ထို့ပြင်သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီညွှန်ကြား ချက်များထုတ်ပြန်၍ ရွေးကောက်ပွဲများတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး အတွက်အထူးအလေးထားကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်ကပြောကြားသည်။

မာတိကာသို့>>>>>

၂) ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတစ်ခုကို အမည်ပြောင်းလဲ ခွင့်ပြုပြီးပါတီတစ်ခု မှတ်ပုံတင်ခွင့်ပြု (၅ရက်၊ မေလ၊ ၂၀၁၉ခုနှစ်၊ (တနင်္ဂနွေနေ့) Daily Eleven (စာမျက်နှာ၃))။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီတစ်ခုက ပါတီအမည်ပြောင်းလဲရန် တင်ပြလာမှုအပေါ်လက်ခံခဲ့ပြီး နိုင်ငံရေးပါတီတစ်ခုကို ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း မေ ၂ရက် တွင်ထုတ်ပြန်သည်။ စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီသည် ၎င်းတို့၏ပါတီ အမည်ကို လူထုပါတီအဖြစ်ပြောင်းလဲလိုကြောင်းတင်ပြမှုအပေါ် ဥပဒေနှင့်အညီစိစစ်ခဲ့ပြီး မေ ၂

မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့် ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

Our Vision

"A state with Thriving Democracy through Free and Fair Elections"

ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း"

Our Mission

"Networking to Support for Holding Genuine Elections with Democratic Norms"

ရက်မှစ၍ လူထုပါတီ(The Party For People) အဖြစ်ပြောင်းလဲသတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ ထိုပြင်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်တွင်ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် အခြေခံလူတန်းစား ၁၀မြင့်မားတိုးတက် ရေးပါတီ (TheYeomanry Development Party- YDP)ကို နိုင်ငံရေးပါတီအဖြစ်ပါတီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် ယင်းပါတီမှတ်ပုံတင်မှတ်မှာ ၁၁၃ဖြစ် ကြောင်း မေ ၂ရက်တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကထုတ်ပြန်သည်။ ကချင်ပြည် နယ်မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီကလည်း ဧပြီ၃၀ရက် တွင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားလာကြောင်းနှင့် ယင်းပါတီကတင်ပြလာသည့် ပါတီအမည်၊ အလံ၊ အမှတ်တံဆိပ်တို့ကို ကန့်ကွက်နိုင်ကြောင်း ကြေညာသည့် ရက်မှစ၍ ခုနှစ်ရက်တွင်း ခိုင်လုံသောအထောက်အထားဖြင့် ကန့်ကွက်နိုင်ကြောင်းလည်း မေ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီသုံးပါတီ ပူးပေါင်းတည် ထောင်သည့်နိုင်ငံရေးပါတီဖြစ်ပြီး မွန်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီ ပေါင်းစည်းရေး ဆောင်ရွက်ပြီး ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားမှုများ ရှိနေသည်။

မာတိကာသို့>>>>

၃) စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒုတိယမြို့တော်ဝန် ဦးစိုးလွင်အား ကန့်ကွက်လွှာ တင်သွင်းထားမှု ရန်ကုန်တိုင်းဥပဒေချုပ်ထံ အကြံပြုလွှာတောင်း ခံထား (၂၀၁၉ခုနှစ်၊ မေလ၄ရက်၊ (အင်္ဂါနေ့)၊ Daily Eleven စာမျက်နှာ၁၇)။

စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဒုတိယမြို့တော်ဝန်ဦးစိုးလွင်အား ကန့်ကွက်လွှာတင် သွင်းမှု ရန်ကုန်တိုင်းဥပဒေချုပ်ထံ အကြံပြုလွှာတောင်းခံကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင် ကပြောကြားသည်။ "ကန့်ကွက်လွှာတင်ထားတာနဲ့ပတ်သက်ပြီး ခုံတော်ဖွင့်ထားတယ်။ တင်ထားတာက ဦးခင်လှိုင် တင်ထားတာ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဘောင်ကကျဉ်းတယ်။ မြို့တော်စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေအရ ပဲလုပ်ရတာ၊ ကန့်ကွက်လွှာတင်တဲ့သူက ပြည်ထောင်စု

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFRELE)

လိပ်စာ - အမှတ် (၁၆၂)၊ ၄လွှာ၊ ဘယ်ဘက်၊ ၄၆လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email : [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website : [www.mynfrel.org](http://www.mynfrel.org)

ရွေးကောက်ပွဲကော်မရှင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကိုးကားချက်တွေကော တင်လာတဲ့ အခါကျတော့ ကျွန်တော်တို့ဆုံးဖြတ်ချက်ထက်ကျော်သွားပြီး ဘာဆက်လုပ်ရမလဲဆိုတာကို ဥပဒေအကြံပြုချက် တောင်းထားတယ်။ ရန်ကုန်ဥပဒေချုပ်ကို အကြံပြုချက်တောင်းထားတယ်” ဟု ဦးအောင်ခိုင်ကပြောကြားသည်။

ကန့်ကွက်လွှာသည်ကော်မရှင်၏ လုပ်ပိုင်ခွင့်ထက်ကျော်လွန်နေသဖြင့် အကြံပြုချက်တောင်းခံခြင်းဖြစ်ကြောင်း၊ စည်ပင်ရွေးကောက်ပွဲနည်းဥပဒေ တစ်ခုတည်းဖြင့်သာ ဆောင်ရွက်ရကြောင်း ၎င်းကဆိုသည်။ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် ရာဇသတ်ကြီးပုဒ်မ ၂၉၄(ခ)နှင့် လှန်မှုပုဒ်မ (၅၀၆) တို့ဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့သဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၂၃ရက်က စမ်းချောင်းမြို့နယ် တရားရုံးကအမိန့်ချမှတ်ထားကြောင်း သိရသည်။ မတ်၃၁ရက်ကပြုလုပ်ခဲ့သည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်သည် မဲဆန္ဒနယ် အမှတ်(၃)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မာတိကာသို့>>>>>

၄) အမုန်းစကားနှင့် မမှန်ကန်သောသတင်းအချက်အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်ပါဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို အားပေးပံ့ပိုးခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ (၉ရက်၊ မေလ၊ ၂၀၁၉ခုနှစ်)ကြာသပတေးနေ့၊ မြန်မာ့အလင်း အတွဲ(၅၈)၊ အမှတ်(၂၂၁)၊ စာမျက်နှာ၄)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES)၊ International Republican Institute (IRI)၊ National Democratic Institute (NDI) တို့ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် မမှန်ကန်သော သတင်းအချက်အလက်များကို တိုက်ဖျက်ခြင်း၊ ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မည့် အမျိုးသမီး ကိုယ်စား လှယ်လောင်းများကို အားပေးပံ့ပိုးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်၉နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း တက်ရောက်အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲ သို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်



မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ  
စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

### မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့်  
ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

### Our Vision

"A state with Thriving Democracy through Free  
and Fair Elections"

### ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲများ  
ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း"

### Our Mission

"Networking to Support for Holding Genuine  
Elections with Democratic Norms"

များနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်  
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များနှင့်ရွေးကောက်ပွဲအရာရှိများ၊ ကော်မရှင်ရုံး  
ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ  
ချထားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ  
၊ နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ်များတက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင်  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေ  
ဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုစံ(၅)ချက်နှင့်အညီ ကျင်းပပေးသွားမည်ဖြစ်  
ကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုပြုလုပ်  
ကြမည်ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက်အမုန်းစကားများ၊ သတင်းမှားများဖြင့်  
တိုက်ခိုက်မှုများ မပြုလုပ်ကြရန်လိုကြောင်း၊ ကျင်းပပြီးစီးခဲ့သည့်ရွေးကောက်ပွဲများတွင် အမုန်း  
စကားများနှင့် တိုက်ခိုက်မှုများရှိခဲ့သော်လည်း ကန့်ကွက်မှုများမပြုခဲ့ကြကြောင်း၊ ၂၀၁၅ခုနှစ်  
မေ၁၅ရက်တွင် နိုင်ငံရေးပါတီ အားလုံးသဘောတူညီမှုဖြင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်  
လောင်းများအတွက်ကျင့်ဝတ် (Code of Conduct for Political Parties and Candidates)  
ကိုရေးဆွဲ အတည်ပြုခဲ့ပါ ကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း အခြားပါတီများအား  
အသရေဖျက်ခြင်း၊ ပုတ်ခတ်ခြင်းမပြုရန်၊ နိုင်ငံရေးပါတီ (သို့မဟုတ်) ကိုယ်စားလှယ်လောင်း  
တစ်ဦးကို ဝေဖန်ပြောဆိုမှုများပြုလုပ်ရာတွင် အခြေအမြစ်မရှိဘဲ (သို့မဟုတ်) မဟုတ်မမှန်  
လုပ်ကြံစွပ်စွဲသော ဝေဖန်ပြောဆိုမှုများ မပြုလုပ်ရန်နှင့် ဘာသာရေးနှင့်လူမျိုးရေးဆိုင်ရာ  
ခွဲခြားဆက်ဆံမှုပြုသော သုံးနှုန်းပြောဆိုမှုများ မပြုလုပ်ရန်ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂)တွင်  
အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးများ နှင့် မသန်စွမ်းသူများအားလုံး ပါဝင်ဆောင်ရွက်မှု  
မြှင့်တင်ရန်အတွက် ကဏ္ဍစုံပါဝင်ပတ်သက် သူများနှင့်ဆက်ဆံခြင်း၊ အားလုံးပါဝင်  
မှုမြှင့်တင်ခြင်းအခန်းများကို ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်လျက်ရှိ  
ကြောင်း။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီဥပဒေကို လွှတ်တော်  
ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၃၈ဦးတို့  
ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးလွှတ်တော်  
ကိုယ်စားလှယ်လောင်း ၇၉၃ဦး ပါဝင်ခဲ့ပြီး ၁၅၁ဦး အနိုင်ရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီး၊

မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့် ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

Our Vision

"A state with Thriving Democracy through Free and Fair Elections"

ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း"

Our Mission

"Networking to Support for Holding Genuine Elections with Democratic Norms"

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အဆင့်ဆင့်နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ တာဝန်ပေးအပ်ရာတွင်လည်း အမျိုးသမီးများပါဝင်မှု တိုးတက်လာအောင်ဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက အမုန်းစကားနှင့် မမှန်ကန်သောသတင်းအချက်အလက်များကို တိုက်ဖျက်နိုင်မည့်နည်းလမ်းများ၊ ရွေးကောက်ပွဲများတွင် ကျား၊မ တန်းတူညီမျှရေး၊ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေး နှင့်စပ်လျဉ်း၍ ပိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ဆွေးနွေးပွဲကိုနှစ်ရက်တာကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မာတိကာသို့>>>>

၅)၂၀၁၉ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ပြောကြား (၂၀၁၉ခုနှစ်၊ မေလ၁ရက် (စနေနေ့) Daily Eleven.

၂၀၁၉ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်သွားရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ကပြောကြားသည်။

နေပြည်တော်၌ မေလ၁၇ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ကြိမ် မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် အစီအစဉ်ပြီးဆုံး၍ ပြန်လည်ထွက်ခွာလာသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"၂၀၁၉မှာ လစ်လပ်တာကအများကြီးမဟုတ်သေးဘူး။ နည်းနည်းလေးမှာမှ တိုင်းဒေသကြီး ပြည်နယ်တွေမှာပါပေါင်းမှ နည်းနည်းလေးပဲရှိတာ။ အဲဒါကိုဥပဒေမှာ ပြောတာက သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားတဲ့အခါ အဲဒီအခါမှ ကာလသတ်မှတ်ပေါ့။ လက်တွေ့ကြတော့ ပြောရတာအားလည်းနာတယ် ။ မသေစေချင်ဘူးပေါ့။ သူက ဒီလသေလိုက်နောက် တစ်ယောက်က နောက်လသေလိုက် ။ ခြောက်လခြောက်ယောက်ပေါ့။ တကယ်လက်တွေ့တော့ တော်တော်ခက်တယ်။ အခုထိကြားဖြတ်အတွက်တော့ ဘာမှမရှိသေးဘူး" ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောကြားသည်။

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

လိပ်စာ - အမှတ် (၁၆၂)၊ ၄လွှာ၊ ဘယ်ဘက်၊ ၄၆လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း။

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email : [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website : [www.mynfrel.org](http://www.mynfrel.org)

သက်ဆိုင်ရာလွှတ်တော်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြောင်း ကြားခြင်း များရှိသော်လည်း အချို့သောနေရာများတွင် မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှုသည် ပျောက်ကွယ် သွားခြင်းမရှိဘဲ သက်ဆိုင်ရာလွှတ်တော်၏ လုပ်ငန်းကိုထိခိုက်ခြင်းမရှိသောကြောင့် အကြောင်း မကြားသည်။ “ဖြစ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့အခြေအနေပေါ့။ တချို့လွှတ်တော် ကိုယ်စားလှယ်တွေကျတော့ ကိုယ်စားပြုမှုမပျောက်ဘူး။ ကိုယ်စားပြုမှုက ဒီလွှတ်တော် ကိုယ်စားလှယ်မရှိလည်း နောက်တစ်မျိုးလွှတ်တော်ကိုယ်စားလှယ်ရှိတယ်။ ကိုယ်စားလှယ်က သုံးမျိုးပေါ့နော်။ ပြည်နယ်၊ တိုင်းရယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ရယ်။ မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားပြုမှုမပျောက်ဘူး။ နောက်တစ်ခါကျတော့ သိပ်နည်းတဲ့အခါ ကျတော့ သက်ဆိုင်ရာလွှတ်တော်ရဲ့ Function လုပ်သွားနေတာကဘာမှထိခိုက်မှုမရှိဘူး။ အဲဒီ အခါမျိုးကျ သူတို့လည်းအကြောင်းမကြားဘူး။ အလုပ်ဆက်လုပ်လို့ရနေတာပေါ့။ အဲဒီဟာ လည်းရှိတာပေါ့။ အကုန်လုံးတော့မဟုတ်ဘူး။ အကြောင်းကြားတာလည်းရှိတယ်။ အကြောင်း မကြားတာလည်းရှိတယ်” ဟု ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်က ပြောကြားသည်။

သို့ရာတွင် ၂၀၁၉ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲအား ပြုလုပ်သွားရန်အစီအစဉ် မရှိသော် လည်း ၂၀၂၀ရွေးကောက်ပွဲအတွက် မူပြင်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်း ဦးအောင်မြင့် ကပြောကြားသည်။

မတီကာသို့>>>>>

၆) သမ္မတဝန်ကြီးဟောင်းဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်သည့် အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှပါတီမှတ်ပုံတင်ရရှိ (၁၉ရက်၊ မေလ၊ ၂၀၁၉ခုနှစ်၊ Daily Eleven တနင်္ဂနွေနေ့)။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဦးစိုးမောင်နှင့် ဗိုလ်ချုပ်ဟောင်း တချို့ ဦးဆောင်ပါဝင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (Democratic Party of National Politics–DNP) သည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်ခွင့်ကို မေ ၁၇ ရက်တွင်ရရှိသည်။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့် အမှတ်(၁/၃၂၂၀၆)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့် အမျိုးသား

မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ  
စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

၏

### မျှော်မှန်းချက်

"လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ များဖြင့်  
ဒီမိုကရေစီစနစ်ထွန်းကားသော မြန်မာနိုင်ငံ"

### Our Vision

"A state with Thriving Democracy through Free  
and Fair Elections"

### ရည်မှန်းချက်

"ဒီမိုကရေစီစနစ်များနှင့်ကိုက်ညီသော ရွေးကောက်ပွဲများ  
ပုံမှန်ကျင်းပနိုင်ရန် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း"

### Our Mission

"Networking to Support for Holding Genuine  
Elections with Democratic Norms"

နိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ပါတီမှတ်ပုံတင်အမှတ်မှာ ၁၁၄ ဖြစ်သည်ဟု ပြည်ထောင်စု  
ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ချက်အရသိရသည်။

"ပါတီမှတ်ပုံတင်ခွင့်ပြုဖို့ရန်အတွက် အကြောင်းအချက်တွေခိုင်လုံလို့ ပြုလိုက်တာပေါ့ နော်" ဟု  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။  
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ခြင်းကို သမ္မတရုံးဝန်ကြီးဟောင်း၊ ဒုတိယ  
ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးစိုးမောင်နှင့် ပြည်ထောင်စုရာထူးဝန်ဖွဲ့ ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်(ငြိမ်း)  
ဦးကျော်သူတို့က ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ အဖြစ်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး  
၎င်းတို့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ဟောင်းနှင့် ဗိုလ်ချုပ်(ငြိမ်း)  
ဦးလွန်းမောင်လည်းပါဝင်သည်ဟု သတင်းများထွက်ပေါ်သည်။

မူလကအမျိုးသားနိုင်ငံရေးပါတီအနေဖြင့် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ပြီး ယင်းအမည်ကို  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုခဲ့သောကြောင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်  
တစ်ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

ထိုပြင်ယင်းပါတီက အသုံးပြုမည့်ပါတီအမှတ်တံဆိပ်ကို ပါတီတစ်ခုက ၎င်းတို့ပါတီအမှတ်  
တံဆိပ်နှင့်ဆင်တူသည်ဟုဆိုကာ ကန့်ကွက်မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  
စိစစ်ခဲ့ရသည့်ဖြစ်စဉ်များမှလွဲ၍ အခြားထူးခြားဖြစ်စဉ်များမရှိခဲ့ဟု သိရသည်။

"မတူဘူးပေါ့နော်(ပါတီအမှတ်တံဆိပ်)သေချာစိစစ်တဲ့အခါကျတော့" ဟု ပြည်ထောင်စု  
ရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကပြောကြားသည်။

နိုင်ငံရေးပါတီတစ်ရက်သည် ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ပြည်ထောင်စုတစ်ဝန်း စည်းရုံး  
မည့်ပါတီဖြစ်ပါက ပါတီဝင်အား၁၀၀၀နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွက် စည်းရုံး  
မည့်ပါတီဖြစ်ပါက ပါတီဝင်အင်အား ၅၀ကို ရက်ပေါင်း၉၀အတွင်းပြည်ထောင်စုရွေးကောက်ပွဲ  
ကော်မရှင်ထံတင်ပြရမည်ဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည်။  
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စုတစ်ဝန်းရပ်တည် ဆောင်ရွက်မည့်  
ပါတီဖြစ်သည့်အတွက် ပါတီဝင်အင်အား ၁၀၀၀ တင်သွင်းရမည့်ဖြစ်သည်။ **မတီကာသို>>>>**

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

လိပ်စာ - အမှတ် (၁၆၂)၊ ၄လွှာ၊ ဘယ်ဘက်၊ ၄၆လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email : [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website : [www.mynfrel.org](http://www.mynfrel.org)

၇) ဟင်္သာတ၌ပြုလုပ်ခဲ့သည့် သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပီတီ တွေ့ဆုံပွဲမှာ UEC၏ ညွှန်ကြားချက်နှင့်ကိုက်ညီမှုမရှိသဖြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲက တိုင်းကော်မရှင်အဖွဲ့ခွဲထံတင်ပြ (၂၀၁၉ခုနှစ်၊ မေလ ၂၁ရက်၊ အင်္ဂါနေ့၊ Daily Eleven).

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးပီတီ ဟင်္သာတ၌ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ညွှန်ကြားချက်နှင့်ကိုက်ညီမှုမရှိသဖြင့် ခရိုင် ကော်မရှင်အဖွဲ့ခွဲမှ တိုင်းကော်မရှင်အဖွဲ့ခွဲထံ တင်ပြထားကြောင်းသိရသည်။

သူရဦးရွှေမန်းအပါအဝင် ပြည်ထောင်စုကောင်းကျိုးဆောင်ပီတီမှ တာဝန်ရှိသူများနှင့် ဒေသခံ များတွေ့ဆုံပွဲ ဟင်္သာတမြို့ဟုန်စံစီခန်းမ၌ မေဂရက်က ပြုလုပ်ခဲ့ခြင်းသည်။

“နိုင်ငံရေးပါတီများပါတီအင်အား စုဆောင်းရရှိရေးဆောင်ရွက်ရာမှာ သတ်မှတ်သည့်နေရာတွင် စုဝေးခြင်းနှင့်ဟောပြောတင်ပြခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေတင်ပြခြင်းတို့ကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရဲ့ခွင့်ပြုချက်ကို ရယူဆောင်ရွက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ညွှန်ကြားချက်အမှတ် ၂/၂၀၁၀မှာ ဖော်ပြထားပါတယ်။ အနည်းဆုံးခုနစ်ရက် ကြိုတင်ပြီးတော့ ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်ရာနေရာဆိုရင် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပီတီ ဟင်္သာတမှာပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် အမှတ်၂/၂၀၁၀ကို လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်တိုင်းကော်မရှင်အဖွဲ့ခွဲက သိရှိနိုင်ဖို့နဲ့ လိုအပ်သည်များဆက်လက်ဆောင်ရွက်နိုင်ဖို့ တင်ပြထားပါတယ်” ဟု ဟင်္သာတ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူကပြောကြားသည်။

ဟင်္သာတမြို့၌ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပီတီမှ ဦးကိုကိုနိုင် က “ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးလှုပ်ရှားတဲ့ ပီတီအဖြစ်နဲ့ မှတ်ပုံတင်ခွင့်ရရှိတာဖြစ်တဲ့ အတွက်ပြည်ထောင်စုတစ်ဝန်းမှာ စည်းရုံးလှုပ်ရှားဖို့လည်း တရားဝင်ခွင့်ပြုမိန့်ကျပြီးတော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ အခုလိုပြည်နယ်နဲ့ တိုင်းတွေကိုလှည့်လည်ပြီး ပြည်သူတွေနဲ့တွေ့ဆုံ၊ ပြည်သူတွေရဲ့လိုလားဆန္ဒတွေ ဒါတွေကိုနားထောင်၊ ကိုယ့်ပီတီရဲ့အစီ

အစဉ်နဲ့ သွားလမ်းကြောင်းကိုလည်း မိတ်ဆက်ရှင်းလင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

မာတိကာသို့>>>>

သတင်းစုစည်းမှု မှတ်တမ်း

ထုတ်ဝေသည့် ရက်စွဲ - ၁ရက်၊ မေလ၊ ၂၀၁၉ခုနှစ်

စီစဉ်ရေးသားသူ- မော်ရှေးမိုး

ဒီဇိုင်း - မော်ရှေးမိုး

သတင်းအချက်အလက်စုစည်းသူ - မေဇင်ကျော်

စီစဉ်သူ - မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက်အဖွဲ့ (MYNFREL)

လိပ်စာ - အမှတ် (၁၆၂)၊ ငှက်လှာ၊ ဘယ်ဘက်၊ ၎င်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကင်း။

ဖုန်း - ၀၉ ၂၆၃၂ ၁၅၆၄၃

Email: [myanmar.mynfrel@gmail.com](mailto:myanmar.mynfrel@gmail.com)

Website: [www.mynfrel.org](http://www.mynfrel.org)